



# ထေရဝါဒပုဂ္ဂဒေသနာနှင့် ဝိပဿနာပြန်ပွားရေးအယ်စီ



NEW APPROACH TO BUDDHA DESANA

ပုဂ္ဂဒေသနာကို စနစ်သစ်နည်းဖြင့် လေ့လာမြင်း

ဘဏ်(၁၀)

## မန္တာဖလာ သမ္မတဒီဇိုင်း

၂၀၀၆-ခုနှစ်၊ ဧပြီလ ၁၂-ရက်  
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် မွေးရုံလမ်းတွင်  
ဟောကြားသောတရားတော်

## ဦးဓော်

(မဟာသဗ္ဗားကျော်)

ပရေနနာယက၊ ထေရဝါဒပုဂ္ဂဒေသနာနှင့် ဝိပဿနာပြန်ပွားရေးအယ်စီ  
တွေဖက်ရှာနမူး (ဦးမြို့)၊ နိုင်ငံတော်ပရိုယွိုသာသနာတက္ကသိုလ် မန္တာ

## **မူနှစ်အောင်ရှိ စနစ်သီးဖြော်လေ့ရှာခြင်း**

**တာစဉ် - ၁၀**

### **မဂ္ဂဖလသမွာဒို့**

၂၀၀၆ ခုနှစ်၊ ဧပြီလ ၁၂ ရက်  
ရန်ကုန်မြို့၊ လိုင်မြို့နယ်၊ ဓမ္မာရုံလမ်းတွင်  
ဟောကြားသောတရားတော်

### **ဦးငြေးအောင်**

(မဟာသုဒ္ဓဘဏ်ဝါဘာ)

ထေရဝါဒမွှဲဖော်နာနွင့်ပိပုံသနများရေးအဆင်း  
တွဲဖက်ဌာနမှူးနှင့်တော်ဝန်ယူတွေ့ကြသို့(မန္တလေး)

## မန္တဖလသမ္မာဒီဋီ

သမ္မာဒီဋီဆိတာဟာ အမြင်မှန်၊ အယူမှန်တဲ့ သဘောပါ။ အဲဒါ  
ဟာ ဉာဏ်ပညာရဲ့အလုပ် ဉာဏ်ထဲမှာ မိမိရဲ့ဉာဏ်မျက်စိထဲမှာ မြင်နေတဲ့  
သဘာဝတရားတွေ မှန်ကန်ဖို့ အဲဒီအမြင်ကို မြှုပြီးတော့မှ အယူမှန်ဖို့  
အဲဒါ သမ္မာဒီဋီခေါ်ပါတယ်။

ပထမဦးဆုံး ဒေသနာမှာပါတဲ့ ‘ကမ္မသကတာသမ္မာဒီဋီ’၊ ကံ  
နှင့်ပတ်သက်တဲ့ အကြောင်းအရာပေါ်မှာ အမြင်မှန်ဖို့ပါ။ ဒုတိယက ‘ဝိပ  
သာနာသမ္မာဒီဋီ’၊ ဝိပသာနာလိုဆိုတဲ့ သဘာဝတရား။ သဘာဝတရား  
ဆိုတဲ့ ဓမ္မသဘာဝကို ထိုးထိုးထွင်းထွင်း ရှုမှတ်နိုင်တဲ့ စွမ်းအား၊ ထိုးထိုး  
ထွင်းထွင်းမြင်နိုင်တဲ့ စွမ်းအား၊ ဝိပသာနာစွမ်းအား၊ အဲဒီလို ထိုးထိုးထွင်း  
ထွင်း ကြည့်တဲ့နေရာမှာလည်း နည်းပညာ မှန်ကန်ဖို့အတွက် သမ္မာဒီဋီ  
မှန်ကန်တဲ့နည်းနှင့် မြင်ဖို့ပါ။

အခုခွေးစွေးမယ့် အကြောင်းအရာက ‘မဂ္ဂဖလသမ္မာဒီဋီ’၊ မဂ္ဂ<sup>၁</sup>  
ဉာဏ်ဖိုလ်ဉာဏ်ခေါ်တဲ့ သဘာဝတရား။ အဲဒီ သဘာဝတရားကို သေသေ  
ချာချာ ဉာဏ်မျက်စိနှင့် မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်တန်းတန်း သိဖို့  
မြင်ဖို့ (သမ္မာဒီဋီ)ပါ။ ဒီအကြောင်းအရာတွေကတော့ ဒေသနာမှာပါတဲ့  
အကြောင်းအရာတွေပါ။ အခြားအခြားသော ဒေသနာများ၊ လူလော  
ကမ္မာ ထင်ရှားရှိနေကြသော ပညာပိုင်များနှင့် ဒီအကြောင်းအရာများကို  
စဉ်းစားနိုင်၊ ဆင်ခြင်နိုင်တဲ့အခြားအနေ မရှိပါ။ ‘ကံ’အကြောင်းလည်း  
သိဖို့ မလွယ်ပါ။ ဝိပသာနာအကြောင်းလည်း သိဖို့မလွယ်ပါ။

ဒါတွေထက်ပိုလွန်တဲ့ ခုပြောနေတဲ့ မဂ္ဂည်စိုလ်ည်း အကြောင်းလည်း သိဖို့မလွယ်ပါ။ သို့သော်လည်း ကိုယ်တိုင် ဒီဒေသနာမှာ ပါတဲ့ တရားများကို ထပ်ခါထပ်ခါ သင်ယူခြင်း၊ ဆွေးနွေးခြင်း၊ လေ့လာ ခြင်းဆုံးတဲ့ကိုစွာတွေ လုပ်ထားတော့ ဒီသဘောတွေကို ထိုက်သင့်သည့် အားလုံးစွာ သိနေ၊ နားလည်နေပါတယ်။ ဒီလို သိနေ၊ နားလည်နေတဲ့ အဆင့်မှာ မဂ္ဂည်စိုလ်ည်းလို ခေါ်ရတဲ့ ည်းများရဲ့ အဆင့်ကျတော့ အခုံပထမ လေ့လာခဲ့တဲ့ ‘ကံအကြောင်း’၊ ‘ဝိပသနာ’အကြောင်းဆုံးတဲ့ အဆင့်မြင့်တဲ့ ဓမ္မသဘာဝကို ပထမဆုံး လေ့လာရတာပါ။

ဒီဓမ္မသဘာဝကို လေ့လာရတယ်ဆိုတာဟာ လေ့လာရုံမက အဆင့်မြင့် သဘာဝတရားတွေ။ မဂ္ဂ(မဂ္ဂ)ဆုံးတဲ့ သဘာဝတရား၊ မဂ္ဂည်ဆုံး တဲ့ သဘာဝတရား ဒီဒေသနာမှာလည်း ပါပါတယ်။ မဂ္ဂည်မဟုတ် သော်လည်းပဲ ဒီလိုပဲ သိမ်သိမ်မွေ့မွေ့နဲ့ လေးလေးစားစား၊ ထူးထူးခြားခြား အားထုတ်မှ ကျင့်မှ ရတဲ့ ‘ရှာန်’၊ ရှာနတို့ မဂ္ဂတို့ဆိုတာ သေသေချာချာ ဆင်ခြင်နှလုံးသွင်းဆိုင်မှ သဘောပေါက်ရုံ ရှုပါတယ်။ အဲဒါတွေကို လက် တွေ ကိုယ်ပိုင်ရယူနိုင်သည့်တိုင်အောင် ကြိုးစားရသောအဆင့်ဆုံး ရောက် အောင် အတော်ကို ခဲ့ယဉ်းယဉ်း အားထုတ်မှုရတဲ့ သဘာဝပါ။

ဟေတုပစ္စယ အစရှိတဲ့ (၂၄)ပစ္စည်းမှာ ပါပါတယ်။ ဒီ ရှာနဆုံး သော စွမ်းအားတွေရလျှင်၊ ရှာနစွမ်းအားက အထောက်အကူပြုတဲ့သ ဘော၊ ရှာနပစ္စယော့၊ ထိုအတူ ဒီ မဂ္ဂလိုခေါ်တဲ့ ပညာည်းနှင့်ပွာန်ကို ရှုံးရှုံးသောလမ်း၊ အဲဒီည်းများ မဂ္ဂည်။ ဒီပညာည်းကလည်း အထောက်အကူပြုတယ်။ မဂ္ဂပစ္စယော့။ ဒီလို အထောက်အကူ ပြုနိုင်

## ဆရာတီးဦးငြေးအောင် (မဟာသွေ့မွှေအောက်)

လောက်သော စွမ်းအားအဆင့်ရောက်တော့ အလွန်ကို ကြိုးစားထားမှ ရက္ကတာ။ ဒီစျောန် ရသူပဲဖြစ်ဖြစ်၊ မဂ်ညာက်ရသူပဲဖြစ်ဖြစ်၊ သောတာပတိ မဂ် အနည်းဆုံးရတဲ့အဆင့် (သို့) ပထမစျောန်၊ ဒုတိယစျောန်ရတဲ့ အဆင့် အဆင့်များသို့ရောက်လျှင် နိုးရိုးလူသာမန်တို့ သိနားလည်ထားတဲ့ အဖြစ် နှင့် ဤအဆင့်စျောန်ရတဲ့ အဆင့်၊ မဂ်ရတဲ့အဆင့်မျိုး မတူပါ။ ဒါက အဆင့် ကွာသွားပါတယ်။

အဆင့်ကွာတယ်ဆိုတာ လူတို့၏ဘဝဟာ ဒေသနာက နာမည် ပေးထားတာ ‘ကာမာဝါစရာဘုံ’။ ကာမာဝါစရာဘဝမှာ နေကြတဲ့သတ္တဝါ များ၊ ဒီသတ္တဝါထဲမှာ လူဆိုသောလူဟာ အဆင့်မြင့်တယ်။ စဉ်းစားနိုင် တယ်။ ဆင်ခြင်နိုင်တယ်။ ကာမာဝါစရာဘုံသား (၁၁)ဘုံထဲမှာ လူထက် အဆင့်မြင့်တဲ့ နတ်ဘုံ (၆)ဘုံ၊ လူထက်အဆင့်နိမ့်တဲ့ အောက်ဘုံ (၄)ဘုံ။ လူက အလယ်ထဲမှာ အောက် (၄)ဘုံနှင့် အထက် (၆)ဘုံ ကြားမှာ ရှိတယ်။

ဒီလူတွေကို ကာမာဝါစရာဘုံသားလို့ ခေါ်ရတာဟာ အာရုံငါးပါး၊ ကာမဂ္ဂက်တရားတို့နယ်မှာပဲ ပျော်ပိုက်မွှေ့လျှော်နေကြတဲ့ သတ္တဝါများ ဖြစ်ခြင်းကြောင့်ပါ။ ဒါတွေဟာ သေသေချာချာ ဓမ္မဒေသနာက ရှင်းပြတာ က နတ်ပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ်၊ တိရစ္ဆာန်ပဲဖြစ်ဖြစ် ဒီခန္ဓာဝါးပါးနှင့် နေကြတဲ့ သတ္တဝါတွေမှာ ဒီခန္ဓာဝါးပါးဟာ အာရုံငါးပါးနဲ့ မွှေ့လျှော်နေတဲ့ ခန္ဓာဝါးပါး၊ တိရစ္ဆာန်တွေလည်း ဒီအာရုံတွေနဲ့ မွှေ့လျှော်တယ်။ လူလည်း ဒီအာရုံတွေနဲ့ မွှေ့လျှော်တယ်။ နတ်လည်း ဒီအာရုံတွေနဲ့ မွှေ့လျှော်နေတာပါ။

ဒီလို့ နေနေတဲ့ အဆင့်က တစ်ဆင့်၊ စရိတ်ဆိုတဲ့ ဒီမွှေ့လျှော်နေတဲ့

## မဂ္ဂဖလသမ္မာဒီပြို

သဘာဝ ပြောင်းသွားပါတယ်။ စျောန်အဘိညာက်များရအောင် ကြိုးစားရတဲ့ နယ်မှာလည်းပဲ ဒီစျောန်၊ ဒီအဘိညာက်များရရန် ပထမစျောန်၊ ဒုတိယစျောန်၊ တတိယစျောန်၊ စတုတွေစျောန် အစရှိသဖြင့် ဒီစျောန်ရတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကိုယ်တိုင်လည်း လူအဖြစ်က စျောန်ရသွားတယ်ဆိုလျှင် ကာမာဝါစရဘုံသားနှင့် မတူတော့ပါ။ ဒီအချက်လေးကို သေသေချာချာ ဉာဏ်နှင့် စဉ်းစားပါ။

ပထမစျောန်၊ ဒုတိယစျောန်၊ တတိယစျောန်၊ စတုတွေစျောန်ဆိုတဲ့ စျောနလို့ခေါ်တဲ့သဘောဟာ ပုထုဇွဲတို့ မွဲလျော်ပျော်ပါးနေတဲ့ အာရုံများ၊ ပစ္စရုံခေါ်တဲ့ အာရုံငါးပါးကို ဒီစျောန်တွေက ရှိခြှောက်ဖျက်ဆီးပစ်လိုက်တာပါ။ ဒါကို စျောနလို့ခေါ်တယ်။ ဒီလို ဖျက်ဆီးပစ်လိုက်တဲ့အတွက် ဒီ အာရုံတွေဟာ ဒီခန္ဓာငါးပါးမှာ စျောနတရားနဲ့ မွဲလျော်နေတဲ့အချိန်မှာ အာရုံနဲ့ မွဲလျော်နေတဲ့ ကိုလေသာတွေ မရှိတော့ပါ။ ကင်းဆိတ်သွားပါတယ်။ ဒီသဘောလေးမှာ သေသေချာချာ စဉ်းစားရမယ့်အချက်က ပုထုဇွဲတို့ သည် အာရုံငါးပါးနှင့်နေတဲ့ဘာဝ ကာမာဝါစရဘုံသားအဖြစ်က စျောနတွေရလို ပထမစျောန်ကနေ စတုတွေစျောန်အထိ တက်သွားတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ အဲဒီလူသားတစ်ယောက်ဟာ သူရဲ့စရိတ်၊ သူရဲ့အကျင့်က ဒီစျောန်စွမ်းအားကြောင့် (စျောနပစ္စယောဆိုတဲ့ စျောနစွမ်းအားကြောင့်) ကိုလေသာတွေကို ပယ်နှင့် သတ်နှင့်ပါတယ်။

ကိုလေသာတွေ ဖယ်ရှားထားတော့ ဘုံအားဖြင့်၊ သဘောအားဖြင့် ပြောင်းသွားတယ်။ လူတော့ လူပဲ၊ သို့သော် ရူပါပါစရဘုံသားလို့ ခေါ်တဲ့ ပြဟ္မာများနှင့် တူသွားပါတယ်။ ဒီတော့ လူသားဖြစ်ပေမယ့်လို့

## ဆရာတီးဦးငြေးအောင် (မဟာသွေ့မွှေအောက်)

ပုံထူးဖြန့်စွဲနေပါ။ စိတ်ချင်းမတူပါ။ ဒါ သဘာဝများကို သေ သေချာချာ စဉ်းစားပါ။

စွာနပစ္စယောလို့ ပြောနေတဲ့ စွာန်၏ အထောက်အပံ့ဆိုသည် မှာ ဒီကာမာဝါစရာဘုံသား ပုံထူးဖြန့်တိုကို နှိပ်စက်နေတဲ့ ကိုလေသာများ၏ နှိပ်စက်မှုကို သူတို့အကျင့် သမာဓိစွမ်းအားနှင့် ပယ်ထားတာပါ။ ပယ်ထားတော့ ပြိမ်းချမ်းတယ်။ ပြိမ်းချမ်းတော့ သူတို့၏ဘဝသည် လူသားဖြစ် သော်လည်းပဲ ပြဟာတို့၏ ဘုံဘဝနှင့်တူတယ်။ ရူပါဝါစရစွာန်ရတဲ့ ပုဂ္ဂိုလ်များ အဲဒီထက်အဆင့်မြင့်တဲ့ အရှုပစွာန်ရတဲ့ ပုဂ္ဂိုလ်များက ပို၍ထူးသော ပို၍မြင့်သောအဆင့်ကို ရောက်ပါတယ်။

ဒါဟာ နာမ်ဓာတ်တိုကို လေ့ကျင့်၍ ပွားများအားထုတ်လိုကြိုလှင် ထူးသောအမြင်၊ ထူးသောအသီ၊ ပိုပသာဉာဏ်ကို ရတာပါ။ ဒါ ပိုပ သာနာဉာဏ်က လောကီပိုပသာဉာဏ်တွေပါ။ ဒီလိုရအောင် ကြီးစားထားတဲ့အခါ စွာန်ရတယ်ဆိုတဲ့ ပုဂ္ဂိုလ်၏အဆင့်သည် ရိုးရိုးပုဂ္ဂိုလ်၏အဆင့်ထက် မြင့်နေပြီဆိုတာ ဉာဏ်နဲ့စဉ်းစားပါ။

သူ၏အဖြစ်သည် သာမန်လူသားတို့ သိနေ၊ နားလည်နေ၊ ခံစားနေတဲ့အဖြစ်၊ မနှုသာဓမ္မ၊ (မနှုသာဓမ္မဆိုတာ သာမန်ပုံထူးဖြန့်တို့ နေနေတဲ့ ဘဝ၊ သူတို့ရဲ့ စရိတ်၊ သူတို့၏အသီ၊ သူတို့၏အကျင့်) စွာန်ရတယ် ဆိုတဲ့ ပုဂ္ဂိုလ်များ၏ဘဝကျတော့ ရိုးရိုးပုံထူးဖြန့်တို့၏ ဘဝထက် အဆင့်မြင့်သွားသောဓမ္မကို သူတို့က လက်ကိုင်ရထားတယ်။

ဒီပုဂ္ဂိုလ်တွေရတဲ့ ဓမ္မကို ‘ဥက္ကရီမန်သာဓမ္မ’ ဆိုတဲ့ ပုံထူးဖြန့်၏ ရထားသောဓမ္မထက် အဆင့်မြင့်သော စွာန်တရားများ ရထားသော

## မဂ္ဂဖလသမ္မာဒီပြို

ပုဂ္ဂိုလ်၊ အဲဒါဂို ယခုခေတ်စကားအရ အဂ်လိပ်လိုပြောကြတော့ TRANSCENDENTAL STATE စျေန်ရတဲ့ ပုဂ္ဂိုလ်ဟာလည်း ပုထုဇွဲတို့ထက် အဆင့်မြင့်သွားပါပြီ။ အဲဒါဟာ လောကီနယ်မှာပါ။ လောကုတ္တရာနယ် မဟုတ်သေးပါ။

ဘာဖြစ်လို့ လောကီနယ်မှာလည်း အဲဒီလောက်ထိအောင် အဆင့်မြင့်ခဲ့သွားနဲ့ လောကုတ္တရာလို့ မသတ်မှတ်တာတူန်း။ ဒီပုဂ္ဂိုလ် တွေဟာ လောကီစျေန်၏ စွမ်းအားကြောင့် တိုက်ရှုက်ခံစားမှု စွမ်းအားရ သော အာရုံ(၅)ပါးအပေါ်မှာ အားထုတ်မှု သမာဓိအားနဲ့ ဆက်လိုက်လို့ ဒီအချိန်အခါမှာ ဒီကာမအာရုံတွေက သူတိုက် မနိုင်စက်နိုင်ပါ။ ဒါတွေက လွှတ်ကင်းတယ်။ ဌိမ်းချမ်းတယ်။ သို့သော်လည်း ဘာကျွန်နေတာတူန်း ဆိုတော့ သူတို့ နာမ်ခန္ဓာအစဉ်မှာ အမြဲတမ်းလိုက်ပါလာတဲ့ ‘အနုသယ’ ကိုလေသာများ ကိန်းအောင်းလျက် ရှိသေးပါတယ်။

အနုသယကိုလေသာများ မပယ်နိုင်၊ မသတ်နိုင်၊ ကိုလေသာ တွေက ပြန်ပြီးတော့ စျေန်အဆင့်က ကျသွားလျှင် စျေန်ကနေ လျှောသွား လျှင် ကိုလေသာက ဝင်လာမှာ။ ဒါကြောင့် သူတို့သည် လောကုတ္တရာ နယ်သားမှာ မပါပါ။ သို့သော်လည်း သူတို့ဟာ ထူးသောပုဂ္ဂိုလ်၊ မြတ် သောပုဂ္ဂိုလ်များ ဖြစ်ပါတယ်။

အခုပြောတဲ့ ဘုရားရှင်များ ပွင့်ထွန်းလာသောအခါမှာ ပေးတဲ့ နည်းပညာ၊ လောကုတ္တရာ နည်းပညာ၊ (လောကမှ လွှတ်မြောက်ကြောင်း၊ သံသရာမှ လွှတ်မြောက်ကြောင်း၊ နည်းပညာ) ဒီပညာတွေပေးတာကို ဘုရားရှင်က သေသေချာချာ နားလည်အောင် ပထမအဆင့် သုတမယ

## ဆရာတီးဦးငြေးအောင် (မဟာသွေ့မွှေ့အောင်)

ပညာနဲ့ ဒေသနာတွေ ဟောပါတယ်။ ဒေသနာတွေ ကြားရလို အမို့ပွာ် ပေါက်အောင် ထပ်တလဲလ စဉ်းစားဆင်ခြင်တော့ စိန္တာမယပညာတွေ အားကောင်းလာပါတယ်။

စိန္တာမယပညာတွေ အားကောင်းလာတဲ့ အခါကျမှ သဘာဝ တရားတွေ မိမိ၏နာမ်ခန္ဓာမှာ တကယ်တည်အောင်၊ လိုအပ်ချက်က တကယ်အားထူတ်မှ ဒီပညာတွေ၊ ဒီသဘာဝတွေ တည်နှစ်မှာ။ ဒီတော့ တည်နေအောင် အားထူတ်ဖို့လိုတယ်လို ကိုယ်ကိုယ်တိုင် စဉ်းစားဉာဏ်က ပေးလို သိလာတာပါ။ သိလာတော့မှ ဒီလုပ်ငန်းဟာ လုပ်လျှင် အကျိုးရှိ တယ်လို ယုံကြည်လာလို ဒီတရားတွေကို ပွားများတာပါ။ အဲဒီတရားတွေ၊ ဝိပဿနာအလုပ်တွေကို ပွားများလာတဲ့ အခါကျမှ ဝိပဿနာဉာဏ်အား ကြောင့် တစ်ဆင့်ပြီးတစ်ဆင့် တက်လာတဲ့ ဉာဏ်အားတွေ၊ အဲဒီ ဉာဏ် အားတွေ၊ အဆင့်မြင့်တဲ့ ဉာဏ်တွေရဲ့ အဆင့်တွေ တစ်ဆင့်တစ်ဆင့် တက် သွားပုံကို ဒီဒေသနာမှာ ရှင်းပြပါတယ်။

အလုံးစုံသော ဦးတည်ရည်မှန်းချက်က ဒီသခါရတရားတွေ၊ ရှုပ်ဓာတ်၊ နာမ်ဓာတ်တွေ အလုပ်လုပ်နေတဲ့ဘဝ၊ ရှုပ်ဓာတ်၊ နာမ်ဓာတ်တွေ အလုပ်လုပ်အောင် အားတွေဖြည့်ပေးနေတဲ့ဘဝ၊ ဒီအားတွေ ရှိနေသေး သမျှ ရှုပ်ဓာတ်၊ နာမ်ဓာတ်တွေက အလုပ်လုပ်၊ ရှုပ်ဓာတ်၊ နာမ်ဓာတ်တွေ က အလုပ်လုပ်တိုင်း ရှုပ်စွမ်းအား၊ နာမ်စွမ်းအားထက်ထူးတဲ့ ကံစွမ်းအား တွေလည်း ထွက်ပေါ်လာ၊ ထွက်ပေါ်လာသော ကံစွမ်းအားတွေ ရှိနေ သေးသမျှ ကံစွမ်းအားက ထပ်၍ထပ်၍ ဘဝအသစ်ကို တည်ပေးတယ်။ ရှုပ်အသစ်ကို တည်ပေးတယ်။ နာမ်အသစ်ကိုလည်း တည်ပေးတယ်။

## မဂ္ဂဖလသမ္မာဒီပြို

ဒီအားတွေ တကယ် အလုပ်လုပ်နေတယ်ဆိုတာကို မြတ်စွာဘုရား ကိုယ်တိုင်က နားလည်အောင် ရှင်းပြပါတယ်။

ဒီကိစ္စဟာ သာမန်နဲ့တော့ နားမလည်နိုင်ပါ။ ဓမ္မသဘာဝကို သေသေချာချာ စူးစူးစိုက်စိုက် ဆင်ခြင်တဲ့ပုဂ္ဂိုလ်များမှ သဘောပေါက်ပါတယ်။ ဒီအကြောင်းအရာတွေကို သဘောပေါက် နားလည်ပြီးတော့ တဖြည်းဖြည်း မိမိရဲ့ဉာဏ်စွမ်းအား စိန္တာမယွှမ်းအားတွေ အလွန် ထက်မြက်လို့ မိမိရဲ့ အဟုတ်ယုံကြည်တဲ့ သွို့တရားတွေ ကောင်းလာလို့ ဒီတရားကို အားထုတ်တာပါ။

ဒီတရားဆိုတာဟာ ဘဝသံသရာမှ လွှတ်ကြောင်းဖြစ်သော တရားတွေ အားထုတ်ပါတယ်။ အဲဒီ အားထုတ်တဲ့အခါ ဒီဘဝ၊ ဒီသံသရာ ထဲမှာ ထပ်ခါတလဲလဲ လည်ပတ်နေရသော အခြေခံ အကြောင်းအရာတွေ ဘာတွေရှိတယ်ဆိုတာ ဘုရားက ပြောပြပါတယ်။ ဒီအကြောင်းအရာ အခြား။ ဘဝစက် လည်ရာလည်ကြောင်းအတွက် ထောက်ပံ့ပေးနေတဲ့ စွမ်းအား တစ်ခုခဲ့တစ်ခုခဲ့ ဘုရားက ရှင်းပြတယ်။ အဲဒီစွမ်းအားတွေကို တစ်ခုခဲ့တစ်ခုခဲ့ ဖယ်ရှားပါ။ ဖယ်ရှားဖို့ဆိုတာဟာ လေ့ကျင့်ခန်းနဲ့ လေ့ကျင့်ပြီးတော့ ဉာဏ်စွမ်းအား၊ သမ္မာဒီပြိုအား အမြင်မှန် ရထားတဲ့အားက နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်ဟာ ဘယ်ပုံဘယ်နည်း တည်ဆောက်ထားတယ်။ ဒီလမ်းရဲ့ တည်ဆောက်ထားတဲ့သဘော၊ လမ်းရှိ တယ်ဆိုပေမယ့် အဲဒီလမ်းရဲ့ သဘောသဘာဝကို တစ်ဆင့်ပြီးတစ်ဆင့် ပန်းတိုင်တစ်ခုက ပန်းတိုင်တစ်ခုအထိ တက်လှမ်းရတဲ့သဘောတွေ၊ မှတ်တိုင်တစ်ခုက မှတ်တိုင်တစ်ခုသို့ တက်လှမ်းရတဲ့သဘောတွေ ဘုရားရှင်က

## ဆရာတီးဦးငြေးအောင် (မဟာသွေ့မွှေအောင်)

ရှင်းပြပါတယ။ ဒီလို ရှင်းပြတဲ့အတိုင်း သေသေချာချာ နားလည်အောင် အားထုတ်ကြပါတယ။

ဘုရားရှင်က ဖောပါတယ။ အခြေခံ အားထုတ်တဲ့နေရာမှာ ပုံထုဇူးတို့ မြင့်သောတရား၊ မြတ်သောတရားများကို အားထုတ်မယ်ဆိုရင် မိမိမှာ သီလစင်ကြယ်ဖို့ လိုပါတယ။ အခြေခံသီလ စင်ကြယ်မှာ။ စင်ကြယ်သောသီလ မရှိလျှင် ဒီမင်္ဂလာက်ဖို့လ်ဟြက်ကို တက်လျမ်းသော မင်္ဂလာရား၊ ဖို့လ်တရားအလုပ် မလုပ်နိုင်ပါ။

စျောန်အလုပ်ကိုလုပ်တဲ့ သမာဓိအားများ ပေါ်လာအောင် တည်ထောင်တယ်ဆိုတဲ့ ယောဂါဟာလည်း မင်္ဂလာစွာ ဖို့လ်ကိစ္စပဲဖြစ်ဖြစ် စျောန် ကိစ္စပဲဖြစ်ဖြစ် အားထုတ်မည်ဆိုသော ပုဂ္ဂိုလ်သည် သီလစင်ကြယ်မှ ဖြစ်ပါတယ။ ဒါကြောင့် စင်ကြယ်သောသီလပေါ်မှာ ရပ်တည်ပြီးတော့ ပညာဉာဏ် ထက်မြက်တဲ့ပုဂ္ဂိုလ် ဖြစ်မှပါ။ သီလလည်း စင်ကြယ်ရမယ်။ ပညာဉာဏ်လည်း ထက်မြက်ရမယ်။ အဲဒီတော့ စိတ္တံ့ဘာဝေယ စိတ်ကို အားကောင်းလာအောင် အားထုတ်ရပါတယ။

စိတ်ကို အားကောင်းလာအောင် အားထုတ်တယ်ဆိုတာ သမာဓိအား အလုပ်။ တစ်ခုတည်းသော အာရုံပေါ်မှာ တည်တည်ဖြမ်ဖြမ် ထားနိုင်သော စွမ်းအား၊ သမထအလုပ်။ အဲဒါဟာလည်း သံသရာမှထွက်ကြောင်း အလုပ်ထဲမှာ အခြေခံအားဖြင့် တည်ရှုတဲ့အလုပ်ပါ။ မင်္ဂလာပညာ၊ ဖို့လ်ပညာ များကို တည်ဆောက်တော့မယ်ဆိုရင် ဒီသမာဓိအားပါမှ ဖြစ်ပါတယ။ ဒီ သမာဓိအားနဲ့ပတ်သက်လို့ ပြောပြထားတဲ့ အချက်ကတော့ အဆင့်မြင့်တဲ့ စျောန်အားတွေရအောင် တက်လျမ်းတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးများဟာ

သူတိုအားထုတ်ထားတဲ့ သမာဓိတွေက အလွန်ခိုင်မြဲပြီး ပြည့်စုံတဲ့ သမာဓိတွေ။ သူတို့ကို နာမည်ပေးထားတာ ‘အပွနာသမာဓိ’။ ဒီလို အလွန်ခိုင်မြဲတဲ့ သမာဓိအဆောက်အအုံကြီးရောက်အောင် မသွားနိုင်တောင်မှ (အပွနာသမာဓိ၏ အရှေ့မျက်နှာစာပိုင်း နေရာလေးကိုဖြင့် ဥပစာရသမာဓိ’ ခေါ်တယ်။) ဥပစာရသမာဓိထိ ရောက်အောင် သွားရပါတယ်။

စိတ်တည်ပြုမဲ့တဲ့သဘော၊ စိတ်တည်ပြုမဲ့သော်လည်းပဲ အထက် အထက်ဖြစ်သော ရှုပစ္စန် အရှုပစ္စန်များသို့ရောက်အောင် သွားတဲ့ဟာ မဟုတ်ပါ။ ရုံးရိုး ဥပစာရသမာဓိ၊ အဲဒီဥပစာရသမာဓိဖြစ်အောင်တော့ လေ့ကျင့်ထားရပါတယ်။ အဲဒီလို လေ့ကျင့်ထားတော့ အခုဆက်လက်ပြီး တော့ ပွားများရ အားထုတ်ရမယ့် ဒီသံသရာမှ လွတ်ပြောက်ကြောင်း ဖြစ်သော ဝိပဿနာပညာ။ အဲဒီ ဝိပဿနာပညာဟာ ဒီသမာဓိအားနဲ့ တွဲပြီးတော့ မြှင့်တင်မှ ဝိပဿနာအားတွေ့လည်း တက်လာတယ်။ ဝိပဿနာအားဟာ တဖြည့်းဖြည့်းလေ့ကျင့်ဖုန်များလို့ တက်လာတဲ့အခါ ဉာဏ်၏ စွမ်းအားကို တိုင်းပြပါတယ်။

ဉာဏ်ဆုံးတာဟာ သိတဲ့သဘော ဖြစ်ပါတယ်။ သိတဲ့သဘောကို အေသနပါတာ ‘ဉာဏ်’ ခေါ်တယ်။ ဒီ ‘ဉာဏ်’စကားလုံးဟာ ပါ၌စကားလုံးတွေနဲ့ ပါ၌သွေ့ခို့တို့ရဲ့အသုံးအနှစ်န်းပါ။ ‘ဉာဏ်’ဆုံးတဲ့ စကားလုံးရဲ့ရှေ့က ‘သ’နှင့်တွဲလို့ရှိရင် ‘သဉာဏ်’၊ ‘သဉာဏ်’။ ဉာဏ်ဆုံးတဲ့ စကားလုံးရှေ့က ‘ဝ’နှင့်တွဲလို့ရှိရင် ‘ဝဉာဏ်’၊ ‘ဝဉာဏ်’။ ဉာဏ်ရှေ့က ‘ပ’နှင့်တွဲရင် ‘ပဉာဏ်’တဲ့။ မြန်မာတို့ရဲ့ အသံထွက်က ဒီစာလုံးကိုပဲ အသံထွက်တဲ့အခါ ‘သဉာဏ်’ကို ‘သဉာဏ်’ ခေါ်တယ်။ ‘ဝဉာဏ်’ကို ဝဉာဏ်။ ‘ပဉာဏ်’ကို ပဉာဏ်။ ‘ပဉာဏ်’လို့ အသံ

## ဆရာတီးဦးငြေးအောင် (မဟာသွေ့မွှေအောင်)

ထွက်ကြတယ်။ အဲဒါ ‘ညာတ’ဆိုတဲ့ ‘သိ’ကို အခြင်းအရာ တစ်ခုနှင့်တစ်ခု မတူတာကို ‘သ၊ ဝါ၊ ပ’နဲ့ ခွဲခြားကြတယ်။ ‘သညာ’က မှတ်တဲ့သဘောနဲ့ သူကိစ္စပြီးတယ်။ ‘ဝိညာဏ်’ဆိုတာက အဲဒီသဘာဝ မြင်ကိစ္စ၊ ကြားကိစ္စတွေ မှာ မြင်သောအဆင်း၊ ကြားသောအသံတို့ကို သိအောင် ဆောင်ရွက်ပေး တဲ့သဘော၊ ဝိညာတ၊ ဝိညာဏ်။ ဒီလိုပဲ နောက်တစ်ဆင့် တက်လိုက်တဲ့အ ခါ ‘ပညာတ’။ ပိုင်းပိုင်းခြားခြား သိလာတယ်။ အဲဒီ ‘ပညာတ’ကို ပညာလို ခေါ်တယ်။ အဲဒီညာဏ်တွေ တစ်ဆင့်ပြီးတစ်ဆင့် တက်ပြီးတော့ အလုပ် လုပ်လာတာပါ။ အဲဒီလို အလုပ်လုပ်တဲ့ ယောဂါဏ်လုပ်ငန်းမှာ ဒီဝိပသာနာ ညာဏ်အားတွေ တစ်ဆင့်ပြီးတစ်ဆင့် တက်လာတယ်။ တက်လာတော့ ညာဏ်အား ပါတယ်။ သမာဓိအား ပါတယ်။ အဲဒီ သမာဓိအားဆိုတဲ့ တည်ဖြံမှုစွမ်းအား၊ ပညာက ထူးထွင်းဆင်ခြင်တဲ့အား။ ဒီနှစ်ခုနှင့် တွေပြီး တက်လာတဲ့အခါ ‘ညာဏ်’ဆိုတဲ့ အဆင့်ရောက်တော့ ထူးထူးခြားခြား သိသောညာဏ်၊ အဘိညာဏ်ဆိုတဲ့ ထူးထူးခြားခြား သိသောညာဏ်အဆင့် သို့ ရောက်သည့်တိုင်အောင် ဝိပသာနာအား၊ သမာဓိအားနှင့် လေ့ကျင့် ခန်းလုပ်လို တက်လာတာပါ။

ဒီ အဘိညာဏ်ဆိုတဲ့ ထူးသောအဆင့်၊ ထူးသောအမြင်၊ ထူး သောအသိ ရပြီဆိုမှ ဒီပြောနေတဲ့ လက္ခဏာတွေ၊ လက္ခဏာဆိုတာ အမှတ်အသားတွေ၊ အမှတ်အသားတွေဆိုတာ သဘာဝလက္ခဏာတွေ။ သဘာဝလက္ခဏာတွေကို သိပုံသိနည်း မတူဘူး။ ပုံတူဇ်တို့ သိနေတဲ့ ဝိညာဏ်နဲ့ သိတဲ့အသိ၊ ပညာနဲ့သိတဲ့ အသိမျိုးထက် ပိုလွန်သော အဘိ ညာဏ်နှင့် သိသောအသိအဆင့်ကို တက်လှမ်းရပါတယ်။

## မဂ္ဂဖလသမ္မာဒီပြို

ဒီညောက်တွေက ကျက်စားရာ ကမ္မာဌာန်းအာရုံအမျိုးမျိုး ဘုရားရှင်က သင်ပြပေးတယ်။ အဲဒီမှာ ပထမဦးဆုံး ‘ကာယာနှပသုနာပညာ’။ ဒီကာယလိုခေါ်တဲ့ ရူပက္ခနာကြီးကို ရှုဖြူ မှတ်ဖို့ နည်းပညာတွေ ဘုရားက ပြောပါတယ်။

ရူပက္ခနာကြီးဟာ အတုံးလိုက် အခဲလိုက် မိမိရဲ့စိတ်က သိနေပေ မယ့်လို့ ပညာဆိတဲ့ ခွဲခြားစိတ်ဖြာတတ်သော်လည်း ကြည့်လိုက်လျှင် တစ်စိပိုင်စီ တစ်ပိုင်းစီ ခွဲတတ်တဲ့ပညာနှင့် ခွဲကြည့်ပါ။ အခဲတွေသောနဲ့ ခွဲလိုက် အခဲနှင့် တည်ဆောက်ထားတဲ့ အမျိုးပေါင်း ၂၀၊ အရည်နဲ့ခွဲကြည့်၊ အရည်နဲ့တည်ဆောက်ထားတဲ့ အမျိုးပေါင်း ၁၂-မျိုး။ ဒီလိုပဲ လေဓာတ်တွေနဲ့ တည်ဆောက်ထားသော အမျိုးပေါင်း ၆-မျိုး။ အပူဓာတ်နှင့် တည်ဆောက်ထားတာ အမျိုးပေါင်း ၄-မျိုး၊ အားလုံး ခွဲခြမ်းစိတ်ဖြာဖြီး ကြည့်လို့ရှိလျှင် ၄၂-မျိုး ရှိပါတယ်။ ဒီ ၄၂-မျိုးဟာ အဟုတ်တကယ် ဒီရူပက္ခနာမှာဖြစ်အောင် တည်ဆောက်ပေးတဲ့ ပစ္စည်းများပါ။ အဲဒီကနေတစ်ဆင့်တက်ပြီး ဘုရားရှင်က အဲဒီ ၄၂-မျိုးလုံးကို အခြေခံမွှုသဘာဝ အားဖြင့်၊ ရှုပသဘာဝအားဖြင့် ခွဲခြားပြီးတော့ အခဲဟာ အခဲ၊ အရည်ဟာ အရည်၊ လေဟာ လေ၊ ဒီလိုပါပဲ။ အပူဓာတ် စွမ်းအားတွေဟာလည်း သူရဲ့ဓာတ်တွေကို ခွဲပြပါတယ်။

ဒီတော့ ဓာတ်ကြီး ၄-ပါးရဲ့သောကို ညောက်က စဉ်းစားဆင်ခြင်း ညောက်နှင့် နှလုံးသွင်းဆင်ခြင်း ဆင်ခြင်တဲ့အခါ ဓာတ်ကြီး ၄-ပါးကို မြင်လာပါတယ်။ ဓာတ်ကြီး ၄-ပါးထဲကမှ တစ်ခုစီတစ်ခုစီ ခွဲပြီးတော့ ပထဝိကို ပထဝိသောာနဲ့ ရှာ ပထဝိသောာနဲ့ ရှာတယ်ဆိုတာ အခဲဓာတ်ကို ရှာတယ်

## ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်တိကစ္စ)

လို့ ပြောနေတာပါ။ အမှန်စင်စစ်ကတော့ ရူပက္ခန္ဓာတဲ့မှာရှိနေတဲ့ အခဲ သဘောတွေကို ရှုတာ။ ထို့အတူပဲ အာပေါ်ဓာတ်ဆိုတဲ့ အရည်ဓာတ်တွေ ရှုပါတယ်။ အဲဒီဟာ ရူပက္ခန္ဓာတဲ့မှာ ရှိနေတဲ့ ၁၂-မျိုးသော အရည်ဓာတ် တွေကို ရှုတယ်။ နောက်ပြီးတော့မှ လေဓာတ်တွေ။ လေဓာတ် ၆-မျိုး ပုံးနှံပြီး ရှိနေတာကို ရှုတယ်။

နောက်တစ်ဆင့် အပူဓာတ်တွေ ပုံးနှံပြီး တည်ရှိနေတာကို ရှုတယ်။ ဒီလို့ ခွဲခြမ်းစိတ်ဖြာပြီးတော့ ရှုမှတ်တဲ့အခါ ရူပက္ခန္ဓာနဲ့ ပတ်သက်တဲ့ သဘာဝတရားတွေကို ဒီညက်မျက်စိတဲ့မှာ ပိုင်းပိုင်းခြားခြား သိလာတယ်။ သိတာဟာ ဝိပဿနာပညာအဆင့်ပရှိပါသေးတယ်။ ဒီ ဝိပဿနာပညာအဆင့်နဲ့ တွဲပြီးတော့ အဲဒီရှုပ်ဓာတ်တွေပဲ အနေအထားကို ကြည့်လို့ ရှိရင် ရူပဓာတ်တွေ အလုပ်လုပ်နေကြတာပါလားလို့ စဉ်းစားမိပါတယ်။ အလုပ်တွေ လုပ်နေကြတဲ့ ရုပ်ဓာတ်တွေပါလား။ အခဲလည်း သူအလုပ်သူ လုပ်ရတယ်။ အငွေလည်း သူအလုပ်သူလုပ်ရတယ်။ အပူလည်း သူအလုပ်သူ လုပ်ရတယ်လို့ အလုပ်တွေ လုပ်နေရတဲ့ သဘာဝမှန်း သိလာပါတယ်။

ဓာတ်တွေနဲ့ အလုပ်နဲ့ တွဲပြီးသိတာတို့လာတာ နောက်ထပ်တစ်ဆင့် တိုးလာပါတယ်။ ဒီဓာတ်တွေ အလုပ်လုပ်နေလို့ ဒီရူပက္ခန္ဓာကြီးဟာ ရှင်တာပါလားလို့ နောက်တစ်ဆင့်တက်ပြီး သိလာတယ်။ ဒါဟာ စိန္တာမယ ပညာကပေးလို့ သိတာပါ။ ဒီ ရူပက္ခန္ဓာကြီး ရှင်အောင်လုပ်နေတဲ့ အလုပ်တွေရဲ့သဘောကို ကြည့်တဲ့အခါကျတော့ အလုပ်တိုင်း အလုပ်တိုင်းဟာ မြတ်ယူလို့ မရှိပါ။ မြနေလို့ အလုပ်လုပ်လို့ မရပါ။ ဘာအလုပ်ဖြစ်ဖြစ်

## မဂ္ဂဖလသမ္မာဒီပြို

မမြတဲ့သဘောရှိနေတာ အမှန်ပါလား။ ရှင်ရေးကိစ္စအားလုံး လုပ်နေရသော သဘာဝထဲမှာ မမြတဲ့သဘောနဲ့ အလုပ်လုပ်နေတာ အမှန်ပါလို့ စဉ်းစားချင်တဲ့ စိန္ဗာမယပညာကို ပေးတာပါ။ ဒီလိုပေးတော့ တဖြည်းဖြည်း သဘာဝတရားတွေရဲ့ အဓိပ္ပာယ်ကို နားလည်လာတယ်။ ရုပ်စာတ်နဲ့ ဖြစ်နေတာကို နာမ်စာတ်နှင့် ကြည့်ရှုတတ်လာပါတယ်။

ဒီရုပ်စာတ်ထဲမှာပဲ ဒီသခါရဆိုတဲ့ ရှင်ရေးအလုပ်တွေ လုပ်နေရတဲ့ သဘောထဲမှာ ရပ်လို့လည်း မရ နားလို့လည်းမရ စဉ်ဆက်မပြတ် မရပ်မနား အလုပ်တွေ ပြုလုပ်ရတဲ့သဘော ရှိပါလားလို့ သေသေချာချာ ဉာဏ်ပညာက (ပိုပသုနာဉာဏ်က) ထိုးပြလို့ သဘာဝအလုပ်မှန်တွေကို သိလာပါတယ်။ အဲဒီ ရပ်မရ နားမရ အလုပ်လုပ်နေရတဲ့ ဘဝဆိုတာဟာ လည်း မချမ်းသာပါလား။ ချမ်းသာမှုသဘောက အဲဒီထဲမှာ မပါပါ။ ချမ်းသာခြင်း ကင်းဆိပ်နေတယ်။ ချမ်းသာမရှိတဲ့ သဘောမှာ ဆင်းရဲခြင်း သဘောပဲ အမှန်ရှိတယ်လို့ ဉာဏ်ပညာက (ပိုပသုနာဉာဏ်ပညာက) ထွန်းပြလို့ ရူပက္ခန္ဓာမှာရှိနေတဲ့ ဒုက္ခ၊ ဆင်းရဲအမှန်ကို သိပါတယ်။

ရှင်အောင် လုပ်နေရတဲ့ဒုက္ခ၊ သခါရဒုက္ခ၏ အဓိပ္ပာယ်ကို ပေါ်လွင်ထင်ရှားအောင် ပြတဲ့ဉာဏ် ဖြစ်ပေါ်လာပါတယ်။ အဲဒီဉာဏ်နဲ့ သိလာတယ်။ ဒီလို သိတော့ အနိစ္စသဘော၊ ရူပက္ခန္ဓာမှာ အဟုတ်ရှိပါတယ်။ ဒုက္ခသဘော ရူပက္ခန္ဓာမှာ အဟုတ်ရှိတာတွေ သိလာပါတယ်။ သိလာတဲ့ အခါကျတော့ နောက်တစ်ဆင့် ဒီစာတ်သဘောတွေ၊ ဓာတုဆိုတဲ့ သဘောတွေ အလုပ်လုပ်နေတာဟာ ပုဂ္ဂိုလ်မလုပ်၊ သတ္တဝါမလုပ်၊ ငါမလုပ်၊ ဓာတုတွေ အလုပ်လုပ်နေပါလားလို့ အမှန်သိလာရပါတယ်။ ဓာတုဆိုတာတွေ

## ဆရာတီးဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်)

ဟာလည်းပဲ ပုဂ္ဂိုလ်၊ သတ္တဝါတွေက ပိုင်လိုမရတဲ့ သဘော။ ပုဂ္ဂိုလ်ဆိုတာ ဟာ စွဲမှတ်ထားတဲ့ အစွဲ။ ပုဂ္ဂိုလ်ဆိုတဲ့ အစွဲဟာ သဘာဝဓာတ် မဟုတ်။ အခဲ့ အရည်၊ အငွေတွေက သဘာဝဓာတ်တွေပါ။ ဒီ သဘာဝဓာတ်တွေ အလုပ်လုပ်နေရတာ။ အဲဒါတွေကို မပိုင်ဘူးဆိုတာကိုလည်း အသိမှန်ရ လာတယ်။ အဲဒီ မပိုင်ဘူးဆိုတဲ့ လက္ခဏာကိုပဲ အနတ္ထလက္ခဏာလို ခေါ်ပါ တယ်။ ရှုပက္ခန္ဓာမှာရှိနေတဲ့ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္ထလက္ခဏာများ မြင်သိလာတာပါ။ ဒါဟာ ဝိပဿနာဉာဏ် ဖြစ်ပါတယ်။ ဒီ ဝိပဿနာဉာဏ်က အားကောင်းလာတယ်။

ဒီနည်းအတိုင်းပဲ ခန္ဓာကိုယ်မှာ နာမ်ခန္ဓာ ရှိတယ်။ နာမ်ခန္ဓာက အလုပ်တွေ လုပ်နေတယ်။ လုပ်နေတဲ့ နာမ်ခန္ဓာရဲ့သဘောကို ကြည့်လိုရှိ လျှင်လည်းပဲ နာမ်ခန္ဓာက ဒီရှုပက္ခန္ဓာတစ်ခုလုံးနှင့် ဆက်နွယ်ပြီး ခံစားမှုလို ခေါ်တဲ့ ဝေဒနာ ခံစားမှုတွေ အလုပ်လုပ်နေတယ်။ ခံစားမှုဆို တာ နာမ်ခန္ဓာ၏အလုပ်ပါ။ နာမ်ခန္ဓာ၏အလုပ်က ခံစားတာပါ။ သူခ ဝေဒနာနှင့် ခံစားတယ်။ ဒုက္ခဝေဒနာနဲ့လည်း ခံစားတယ်။ ထို သူခဒုက္ခ တိုနှင့် ခံစားတာအပြင် သူခလည်းမဟုတ်၊ ဒုက္ခလည်းမဟုတ်ဖြစ်သော အဒုက္ခမသူခဝေဒနာနှင့်လည်း ခံစားမှုတွေ လုပ်နေပါတယ်။

ခံစားမှု ၃-ခုက ကာယိုကဝေဒနာတွေပါ။ ကာယိုကဝေဒနာဟာ ဒီ ရှုပက္ခန္ဓာနှင့်ပတ်သက်ပြီးတော့ သူဟာ နည်းအမျိုးမျိုးနှင့် ထောက်ပံ့ပေးနေတာပါ။ ဒီဝေဒနာဆိုသော သဘာဝ၊ ဒုက္ခဝေဒနာနဲ့ ခန္ဓာကိုယ် ပေါ်ကို ရောက်ရှုလာသော ဘေးရန်တွေကို ဘေးရန်မှန်းသိအောင် ဒုက္ခဝေဒနာနဲ့ သတင်းပေးနေပါတယ်။

ထိုအတူပဲ ကိုယ်နဲ့ပတ်သက်လာတဲ့ ဒီအာဟာရတွေ၊ အခြား  
အခြားသော ပစ္စည်းတွေ၊ ခန္ဓာကိုယ်ထဲ သွင်းမည့်ပစ္စည်းတွေ သူတို့တတွေ  
ကောင်း၏၊ မကောင်း၏၊ သင့်၏၊ မသင့်၏ စသည်မျိုးကို စီစစ်တဲ့အခါ  
ဝေဖန်တဲ့အခါ သင့်တော်ပါတယ်လို့ ဆုံးတဲ့သဘောကို ဒီနာမ်ခန္ဓာ ခံစားမှု  
က ပြောတယ်။ ပြောတော့ သင့်တော်တယ်ဆိုတဲ့ ခံစားမှုလေးကို သူခ  
ဝေဒနာလို့ သတ်မှတ်တယ်။ သင့်တော်တယ်လို့ ဝေဒနာကပြောမှ ဒီအာ  
ဟာရများကို ခန္ဓာကိုယ်က အစာအိမ်အတွင်းရောက်အောင် မျိုးချုလို့ ဖြစ်  
တာပါ။ ဒါဟာ သူခဝေဒနာရဲ့အလုပ်။ ခန္ဓာကိုယ်အတွက် ကာကွယ်  
စောင့်ရှောက်ပေးနေတဲ့ သူခဝေဒနာရဲ့သဘော။ ဘေးရန်ကာကွယ်ပေး  
နေတဲ့ ဒုက္ခဝေဒနာ သဘောပါ။

အဲဒါအပြင် အဒုက္ခမသူခဝေဒနာခေါ်တဲ့ ကြားခဝေဒနာ၊ ကြား  
ဝေဒနာရဲ့ အခန်းကဏ္ဍ အလုပ်တွေဟာ အလွန်ကျယ်ဝန်းတယ်။ သူခ  
ဒုက္ခတို့ရဲ့သဘောဟာ ဒီလို့ ထင်ရှားပေါ်လာတုန်းအခိုက် သူခမှန်း သိ  
လိုက်၊ ဒုက္ခမှန်း သိလိုက်ပါတယ်။ သို့သော် အဒုက္ခမသူခဝေဒနာဆိုတာ  
ဒုက္ခသူခလို့ မထင်ရှားတဲ့အတွက် သိဖြေခဲယဉ်းတယ်။ သို့သော် သူအလုပ်  
လုပ်နေတာ အမှန်ဆိုတာ ဉာဏ်ပညာရှိမှ ပိုပသာနာဉာဏ်အား ထက်  
သန်သောပုဂ္ဂိုလ်မှ အဒုက္ခမသူခ ဝေဒနာကို သိလာပါတယ်။

ဒီခန္ဓာကိုယ်ကို စိတ်ဆိုသောစိတ်က ပြောလိုက်၊ ဆုံးလိုက်၊ ကိုင်  
လိုက်၊ တွယ်လိုက်၊ အမျိုးမျိုး လမ်းလျှောက်လိုက်၊ ကြရိယာပုတ် လေးပါး  
အလုပ်လုပ်လိုက်။ ဒါတွေကို စိတ်က ခန္ဓာကိုယ်ကို ခိုင်းနေတာပါ။ စိတ်က  
ခိုင်းတဲ့အခါ ရူပက္ခန္ဓာက လုပ်ရပါတယ်။ လုပ်တဲ့အခါ ရူပက္ခန္ဓာက

## ဆရာတီးဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်)

နိုးရိုးမဟုတ်။ သူလုပ်တဲ့အလုပ်တွေဟာ စိတ်ကခိုင်းတဲ့အတိုင်း လုပ်နေတာ။ သူဟာသူ ပြည့်စုပါတယ်။ ပြီးမြောက်ပါတယ်လို့ ပြန်ပြီးတော့ စိတ်ကို သိအောင် ပြောတဲ့အလုပ်ကျတော့ အဲဒီ ခံစားမှုဝေဒနာက ပြောတာပါ။ ဒီခံစားမှုဝေဒနာက ပြန်ပြီးပြောတဲ့နေရာမှုတော့ သူခါ ဒုက္ခတွေ မပါဘဲနဲ့ အလုပ်ပြီးမြောက်ကြောင်း၊ အလုပ်ဖြစ်ကြောင်းများကို အဒုက္ခမသူခဝေဒနာနဲ့ ပြန်ပြောပါတယ်။ သူကလည်းပဲ စဉ်ဆက်မပြတ် အလုပ်တွေလုပ်နေတာ။ အဲဒီမှာ ဉာဏ်ကရောက်အောင် စဉ်းစားရပါမယ်။ ဝေဒနာက္ခန္ဓာ လို့ခေါ်တဲ့ ဝေဒနာအဖွဲ့တို့က ဒီ ရုပ်က္ခန္ဓာမှု ရုပ်တရားတို့ စဉ်ဆက်မပြတ် အလုပ်လုပ်နေပါလားလို့ သိတယ်။ ရှင်ရေးကိစ္စအတွက် စဉ်ဆက်မပြတ် မရပ်မနား ရုပ်က္ခန္ဓာ အလုပ်လုပ်နေတာတော့ သိတယ်။ ဒီဝေဒနာက္ခန္ဓာဟာလည်းပဲ စဉ်ဆက်မပြတ် မရပ်မနား ရုပ်က္ခန္ဓာကြီး၏ ကိစ္စများကို ကာယိကဝေဒနာများက လုပ်ဆောင်နေတာကို ဉာဏ်ကရောက်အောင် စဉ်းစားဆင်ခြင်ပါ။

အဲဒီမှာ ဝေဒနာ ဂ-မျိုး၊ သူခဝေဒနာပေါ်လိုက်၊ သူခဝေဒနာက ချုပ်ပြုမ်းသွား၊ ဒုက္ခဝေဒနာ ပေါ်လိုက်၊ သူခဒုက္ခ မပေါ်တဲ့အခါမှာ အဒုက္ခ မသူခဝေဒနာ ပေါ်နေတာပါ။ အဒုက္ခမသူခဝေဒနာက အမြေတစ်း သူလုပ်နေရတဲ့အလုပ်တွေကို ပြောနေတာ။ ဒီ ဂ-ပါးစလုံး လှည့်ပြီးတော့ အလုပ်လုပ်နေတာ ရပ်တယ်လို့မရှိ၊ နားတယ်လို့မရှိပါ။ ဒီ ဝေဒနာက္ခန္ဓာ တစ်ခုလုံးမှာလည်းပဲ ရုပ်က္ခန္ဓာရဲ့ ဒီအလုပ်တွေ လုပ်ဘီသကဲ့သို့ စဉ်ဆက်မပြတ်၊ မရပ်မနား ကာယိကဝေဒနာ ဂ-ပါးလုံး အလုပ်လုပ်နေပါလားလို့သိမှ ဝေဒနာက္ခန္ဓာ၏ သဘောသဘာဝအမှန်ကို ဉာဏ်က ရောက်တာပါ။

## မဂ္ဂဖလသမ္မာဒီပြို

ဒါဟာ ဝိပဿနာဉာဏ်အား၊ ဝိပဿနာဉာဏ်အားဟာ ဝေဒနာ ပေါ်မှာ ပွားများသောအခါ ဒီဝေဒနာဆိုသော ခံစားမှုတွေဟာ ၃-မျိုးစလုံး နဲ့ အလုပ်လုပ်နေတာ။ ဘယ်ဟာကမှ တစ်ခုခုမှာ ရပ်နေတယ်လို့ မရှိပါ။ ဒီသူ့ဝေဒနာ ပြီးသွားလိုရှိလျှင် အဒုက္ခမသုခနဲ့ သူလုပ်လိုက်တာပဲ။ ပြီး တော့ ဒုက္ခပေါ်လာတဲ့အခါ ဒုက္ခနှင့်ဆက်လုပ်။ အဲဒီအလုပ် ၃-မျိုးကို မရပ်မနား ဆက်၍။ ဆက်၍ လုပ်ကိုင်နေသောသဘော။ အဲဒီ အစုအဝေး ကြီး၊ အဲဒီအဖွဲ့ကြီးကိုပဲ ဝေဒနာကွန်းလို့ ခေါ်ပါတယ်။

ဒီ ဝေဒနာကွန်းဟာ ကာယိက ဝေဒနာကွန်းပါလားလို့ ဉာဏ်က ရောက်အောင် ဆင်ခြင်၊ အဲလို့ဆင်ခြင်လို့ သိလာတော့ ရုပ်ခန္ဓာတဲ့မှာ ပါနေတဲ့ အဖြစ်တွေ။ သူတို့ရဲ့အလုပ်တွေကို နာမ်ခန္ဓာတဲ့မှာပါတဲ့ ဝေဒနာ က ထုတ်ဖော်ပြောပြလို့ သိနေရပါလားဆိုတာ ရှုပ်ကွန်းနှင့် ဝေဒနာကွန်း တို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်နေသော အကျိုးတရား၊ ‘ရှင်’ကိစ္စ ဆောင်ရွက်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ ကာယကံ၊ ဝစီကံ၊ မနောကံတို့ ဆောင် ရွက်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ ဒီဝေဒနာတွေက ပြောပြနေတာလို့ သိလာ တယ်။ ဒါကိုမြင်မှ ခန္ဓာ၏သဘော၊ ခန္ဓာငါးပါးလို့ ပြောနေတာ။ အခု ဝေဒနာကွန်း ရှိတယ်။ ဝေဒနာကွန်း အလုပ်လုပ်တယ်။ အလုပ်တွေ စဉ်ဆက်မပြတ်၊ မရပ်မနား အလုပ်လုပ်တယ်။ ထိုအတူ နာမ်ခန္ဓာတဲ့မှာပါ တဲ့ ဝေဒနာကွန်း ရှိတယ်။ ဝေဒနာကွန်းဟာလည်းပဲ စဉ်ဆက်မပြတ်၊ မရပ်မနား သူခာ ဒုက္ခ၊ အဒုက္ခမသုခဝေဒနာများနှင့် အမြဲ အလုပ်လုပ်နေ တယ်။ အဲဒီသဘောကို သိအောင် ရှုမှတ်ပွားများရပါတယ်။

နောက်တစ်ဆင့်တက်ပြီး ဘုရားရှင်ပေးတဲ့ နည်းအတိုင်း စိတ္တာ

## ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

နှပသနာသတိပဋိနှုန်း၊ စီတွေ့နှပသနာသတိပဋိနှုန်းကို အလုပ်လုပ်နေတယ်ဆိုတဲ့နေရာမှာ စိတ်၏အလုပ်ကိုဦးဆောင်တာ ဘယ်သူတူန်း၊ ‘ဝိညာကျ’၊ ‘ဝိညာကျဆိုတဲ့ နာမ်ဓာတ်၊ သိသောဓာတ်၊ သိသောဓာတ်၏ သဘောကို စဉ်းစားပါ။ သူသိသောဓာတ်၏သဘောကို လုပ်နေတာ။ အဆင်းအာရုံး ဝင်လာလိုရှိလျှင် အဆင်းအာရုံးကိုသိတဲ့ မြင်စိတ် အလုပ်လုပ်တယ်။ အသံဓာတ်တွေ နားထဲဝင်လာတဲ့အခါ ကြားတဲ့စိတ်က အလုပ်လုပ်တယ်။ ထိုအတူပဲ ခန္ဓာကိုယ်ပေါ် ကျေရောက်လာတဲ့ အတွေ့ဓာတ်တွေကို ဝိညာကျက သိတဲ့သဘောနဲ့ ယောင့်ပွဲအာရုံးတဲ့၍ သိအလုပ်လုပ်တယ်။ တွေတာကို သိတယ်။ အတွေ့ဓာတ်ကို သိတယ်။ ထိုအတူ အနဲ့များ နှာခေါင်းထဲ ဝင်လာလိုရှိလျှင် နဲ့တာကို သိတယ်။ လျှောပေါ်မှာ စားသောက်တဲ့ပစ္စည်းတွေ၊ ဝတ္ထုပစ္စည်းတွေ၊ အာဟာရတွေ လျှောပေါ်ထိလာတဲ့အခါ ထွက်ပေါ်လာတဲ့ အရသာဓာတ်တွေ၊ ဝေဒနာတွေ။

အဲဒါတွေကို သိအောင် ဝိညာကျဓာတ်က ဆောင်ရွက်ပေးမှ သိတယ်။ ဒီတော့ ဝိညာကျဓာတ်၏ အလုပ်သည် သိမှုအလုပ်ထဲမှ မြင်သို့ ကြားသို့ အနဲ့သို့ အရသာသို့ တွေ့မှုအသိတွေ စဉ်ဆက်မပြတ်၊ မရပ်မနား အလုပ်လုပ်နေပါတယ်။ ဒီလို အလုပ်လုပ်နေတဲ့ သဘောတွေဟာ ဝိညာကျကို အလုပ်ပါ။ ဒီကတစ်ဆင့် တက်လာတာက ခုနကလုပ်ခဲ့တဲ့ ကာယိကဝေဒနာထဲမှာ ကာယိကဝေဒနာက ပေးလိုက်တဲ့ ဒုက္ခဝေဒနာ၊ ကာယိကဒုက္ခဝေဒနာ ပေါ်တဲ့အခါကျတော့လည်း နာမ်ဓာတ်က ကာယိကဝေဒနာတွေနဲ့တဲ့ပြီးတော့ မကျေနပ်တဲ့ ဒေါမနသာဝေဒနာတွေကို အဲဒါနာမ်ခန္ဓာက အလုပ်လုပ်ပြန်တယ်။ ဒေါမနသာတွေ ဖြစ်တယ်။

ထိုအတူပဲ သူခဝေဒနာတွေ ခံစားပြလိုက်တဲ့အခါကျတော့ မနော ဝိညာက်မှာဖြစ်နေတဲ့ စေတသိကဝေဒနာတွေ၊ သောမနသာဝေဒနာ တွေ ဖြစ်။ ထိုအတူပဲ ရုပက္ခန္ဓာက အဒုက္ခမသုခဝေဒနာတွေနှင့် ခံစားမှု တွေ ထုတ်ဖော်ပြောလိုက်တော့ နာမ်ခန္ဓာမှာပါနေတဲ့ စေတသိကဝေဒ နာတွေက ဥပေက္ခာဝေဒနာနဲ့ သူက တုန်ပြန်။ ဒီလိုပဲ နာမ်ခန္ဓာမှာ ရှိနေတဲ့ ဝေဒနာ ၃-ပါးမှုဗာလည်းပဲ သောမနသာဝေဒနာ၊ ဒေါ်မနသာဝေဒနာ၊ ဥပေက္ခာဝေဒနာတွေနဲ့ အလုပ်လုပ်တယ်။ နောက်ပြီးတော့ မြင်ကိစ္စ၊ ကြားကိစ္စ၊ အနဲ့ကိစ္စ၊ အရသာကိစ္စတွေနှင့် အလုပ်လုပ်တယ်။ ဒီလို အလုပ် တွေ မရပ်မနား လုပ်နေရတဲ့သဘောသည် ဝိညာက္ခန္ဓာ၏ အလုပ်ပါ လားလို့ မိမိရဲ့ ဝိပသာနာညာက်က ထိုးထွင်းပြလို့ သိလာတယ်။ အဲဒီ ဝိညာက္ခန္ဓာဆုံးတဲ့ ခန္ဓာဟာလည်းပဲ ခန္ဓာတစ်ပါးလို့ ခွဲရတာဟာ သူ ကိုယ်တိုင်က စဉ်ဆက်မပြတ်၊ မရပ်မနား ဝိညာက္ခန္ဓာအလုပ်ကို လုပ်နေပါ လားလို့ သိလာတယ်။ ဒီသဘောကိုသိမှ ခန္ဓာဆုံးတာ အဖွဲ့လည်းဖြစ်တယ်။ အဖွဲ့တိုင်း၊ အဖွဲ့တိုင်းဟာ သူကိစ္စကိုသူ မရပ်မနားလုပ်နေပါလားလို့ သိမှ ခန္ဓာတွေနဲ့ ခန္ဓာတို့၏ အလုပ်သီးရ ခန္ဓာနှင့်သီးရ တဲ့နေပုံသိတာပါ။

ဒီအလုပ်တွေ၊ ခံစားမှုတွေပဲဖြစ်ဖြစ်၊ သိမှုတွေပဲဖြစ်ဖြစ်၊ ဝိညာက္ခန္ဓာမှာဖြစ်တဲ့ ဒီနာမ်ဓာတ်မှာဖြစ်တဲ့ နာမ်သီးရတွေ အလုပ် လုပ်လို့ ထွက်ပေါ်လာတဲ့ ဒေါ်မနသာ၊ သောမနသာ၊ ဥပေက္ခာတွေ။ ရုပ က္ခန္ဓာမှာဖြစ်နေတဲ့ သူခာ ဒုက္ခတွေ။ ဒါတွေဟာ ပေါ်တိုင်းပေါ်တိုင်း ဒီနာမ် ဓာတ်က မှတ်သားထားတယ်။ Recording လုပ်တယ်။ အဲဒါ ပညာရဲ့အ လုပ်ပါ။ သူက ပေါ်လာသမျှသော ဝေဒနာဝိညာက်တို့၏ အလုပ်တွေ၊

## ဆရာတီးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

သူလုပ်နေတဲ့အလုပ်တွေ စဉ်ဆက်မပြတ်၊ မရပ်မနား ဝိညာဏက္ခန္ဓာက  
လည်း လုပ်တယ်။ ဝေဒနာက္ခန္ဓာကလည်း လုပ်တယ်။ ရှုပက္ခန္ဓာကလည်း  
လုပ်တယ်။ အဲဒီ အလုပ်တွေအားလုံးကို မှတ်သားနေရတာက သညာ  
က္ခန္ဓာ။ သူလည်း ဒီအလုပ်တွေအကုန်လုံး စဉ်ဆက်မပြတ်၊ မရပ်မနား  
အမှတ်နဲ့ လုပ်နေတာ။ အဲဒါ သညာက္ခန္ဓာရဲ့ အလုပ်တွေပါ။

နာမက္ခန္ဓာထဲမှာပါနေတဲ့ အလုပ်တွေ လုပ်နိုင်  
အောင် စေတနာဆိုတဲ့ စွမ်းအား၊ စေတနာသီရိရဲ သီရက္ခန္ဓာလိုခေါ်တဲ့  
အလုပ်တွေ လုပ်နိုင်ဖို့အတွက် အဓိက နာမခန္ဓာထဲမှာပါတဲ့ စွမ်းအား  
စေတနာ။ စေတနာ၏ စွဲဆော်မှု၊ တိုက်တွန်းမှု၊ စေတနာစွမ်းအားပေါ်  
မှု အခြေတည်ပြီးတော့ လုပ်ငန်းအသီးသီးတွေ အလုပ်လုပ်ရပါတယ်။  
အဲဒီ အလုပ်လုပ်တဲ့အခါ အလုပ်တွေ ထင်ရှားလာအောင် မှတ်သားရတဲ့  
အချက်က စိတ်နဲ့လုပ်တဲ့အလုပ်၊ မနောကမှု၊ နှုတ်နဲ့အလုပ်လုပ်တာ စိုး  
ကမ္မ၊ ကိုယ်နဲ့အလုပ်လုပ်တာ ကာယကမ္မ၊ ဒီကမ္မ ၃-ခုစလုံးကို မနောကမ္မ<sup>၁</sup>  
ဦးဆောင်တယ်။ မနောကမ္မထဲမှာ စေတနာစေတသိက်က ဦးဆောင်ပြီး  
ဆောင်ရွက်ပေးလို့ သီရက္ခန္ဓာတွေ ဖြစ်နေတာ။ ဒီသီရက္ခန္ဓာခေါ်တဲ့ လုပ်ငန်းတွေ  
ဟာလည်း စဉ်ဆက်မပြတ်၊ မရပ်မနား လုပ်နေတာပါ။

မြင်ကိစ္စထဲမှာပါနေတဲ့ မြင်ကိစ္စဖြစ်အောင် လုပ်ပေးတဲ့ စေတနာ  
သီရိရဲ ကြားကိစ္စဖြစ်အောင်လုပ်ပေးတဲ့ စေတနာသီရိရဲ။ ဒီလို ပွဲခိုရမှာ  
ဖြစ်တဲ့ စေတနာသီရက္ခန္ဓာတွေ ရှိသလို ကမ္မဝင်ခေါ်တဲ့ မနောကံ၊ ဝစိကံ၊  
ကာယကံတွေ လုပ်တဲ့အထဲမှာလည်းပဲ ဒီ စေတနာသီရိရဲ ပါနေတာပါ။  
ဒီအလုပ်တွေ အရှိန်မြင်လာအောင် စေတနာ အဘိသီရက္ခန္ဓာနဲ့ အလုပ်

## မဂ္ဂဖလသမ္မာဒီပို

လုပ်ရပါတယ။ ဒါတွေဟာ သခ္ပါရက္ခန္တ၏ သဘောသဘာဝတွေ။ သူတို့ အဟုတ် အလုပ်လုပ်နေတာ။ ဒီလို့ အလုပ်လုပ်နေတာကိုသိမှ ခန္ဓာဝါးပါးဆိုတာကို မြင်ရပါတယ။

ခန္ဓာဝါးပါးကို မြင်လာပြီးတဲ့အခါ ခန္ဓာဝါးပါးဆိုတာဟာ ငါးပါးစလုံး အလုပ်တွေနှင့် တွဲနေတာ။ ခန္ဓာဝါးပါးစလုံး မရပ်မနား၊ စဉ်ဆက် မပြတ် သူအလုပ်ကို သူလုပ်တယ။ ရုပ်က္ခန္တက ရုပ်က္ခန္တအလုပ်၊ ၁၀၃ နာက္ခန္တက ၁၀၁နာက္ခန္တအလုပ်လုပ်။ ဝိညာဏက္ခန္တက ဝိညာဏက္ခန္တ အလုပ်လုပ်။ သညာက္ခန္တက သညာက္ခန္တအလုပ်လုပ်။ သခ္ပါရက္ခန္တက သခ္ပါရက္ခန္တအလုပ်လုပ်။ ဒီလို့ ခန္ဓာဝါးပါးတွေ စဉ်ဆက်မပြတ် အလုပ်လုပ် နေပါလားလို့ ရှုမှတ်ပွားများတဲ့ယောဂိုက သူကမ္မာဌာန်းအာရုံအလိုက် သူ ပေါ်လွင်လာတယ။ ရုပ်က္ခန္တကိုရှုမှတ်နေသော ကာယာနှပသုနာသမား ကလည်းပဲ ကာယာနှပသုနာအလိုက် ကာယတို့၏ သခ္ပါရနှင့် ကာယ သခ္ပါရထဲမှာ ပါနေတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို သိတယ။

ထိုအတူ ၁၀၁နာကို ရှုမှတ်ပွားများနေတဲ့ ယောဂိုက ၁၀၁နာတွေ ဟာ စဉ်ဆက်မပြတ်၊ မရပ်မနား အလုပ်လုပ်နေတယ။ အဲဒီ အလုပ်လုပ် နေတဲ့ သဘောသခ္ပါရထဲမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ မမြတ်တဲ့သဘော၊ ဆင်းရဲတဲ့သဘော၊ မပိုင်တဲ့သဘော၊ မနိုင်တဲ့သဘောတွေ သိတယ။ အဲဒီ ခန္ဓာတိုင်း ခန္ဓာတိုင်း ဝိညာဏက္ခန္တလည်း ဒီလို့ပဲ။ သခ္ပါရက္ခန္တလည်း ဒီလို့ပဲ။ သညာက္ခန္တကလည်း ဒီလို့ပဲ။ ထင်ရှားတာက ရုပ်က္ခန္တ ထင်ရှားတယ။ ၁၀၁နာက္ခန္တ ထင်ရှားတယ။ ဝိညာဏက္ခန္တ ထင်ရှားတယ။ ဒီထင်ရှားတဲ့ ၃-ပါးကို ရှုမှတ်ပွားများဖို့ ဘုရားရှင်က နည်းစနစ် ပေးပါ

## ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောင်)

တယ်။ ဒီ ဂု-ပါးကို ပွားများတဲ့အခါကျတော့ တကယ့်သဘာဝအစစ်က ရွှေပက္ခနာနှင့် နာမက္ခနာတို့ တဲ့ပြီးတော့ ဒီလုပ်ငန်းကို လုပ်နေတာ။ ဒီလုပ်ငန်းကို လုပ်နေတာကိုပဲ ရှင်ရေးအတွက် ကြိုးစားနေကြတာပါ။ ဒီ ရှင်တဲ့အပေါ်မှာ အခြေခံပြီးတော့မှ မိမိတို့၏ စားရေး၊ နေရေးဆိုတဲ့ ကာယကံ၊ ဝစ်ကံ၊ မနောကံတွေ လုပ်၊ ဒီလိုလုပ်ရင်း တစ်ဆင့်တစ်ဆင့် အချိန်တွေကို တိုက်စားသွားတယ်။ ဒါတွေဟာ ဘဝ၏ အဓိပ္ပာယ်ပါပဲ။

ဘဝဆိုတာ တွေးလိုက် ကြံလိုက် ပြောလိုက် လုပ်နေတာဟာ ဘဝ။ ဒီအလုပ်တွေနဲ့ စဉ်ဆက်မပြတ် ရစ်ပတ်ပြီးတော့ လိမ့်နေတဲ့ဘဝ၊ ကံ ဂု-ပါးတို့ စဉ်ဆက်မပြတ်၊ မရပ်မနားလုပ်နေတာ ဘဝပဲ။ ဘဝဆိုတဲ့ ဘဝဟာ ဘယ်သူလုပ်တာတုန်း၊ ခုပြောတဲ့ ရွှေပက္ခနာ လုပ်တယ်။ နာမက္ခနာ လုပ်တယ်။ ဒီ သဘာဝအစစ်တွေကို ဘုရားက မြင်အောင်၊ ဉာဏ်တွေရအောင် ပေးတဲ့နည်းပညာ။ ဒီ နည်းပညာတွေရပြီး နည်းပညာတွေနဲ့ မြင်အောင်ကြည့်တော့ ရုပ်နာမ် J-ပါးတို့သည် သဘာဝအလုပ်ကို စဉ်ဆက်မပြတ်၊ မရပ်မနားလုပ်နေတယ် ဆိုတာကို သိလာမှာ။ အဲဒီဉာဏ်၊ ‘နာမရှုပပရိစွေဒဉာဏ်’ ရပါတယ်။ ဒီဉာဏ်ရတော့မှ တစ်ဆင့်တက်လာတာက ‘ပစ္စယာပရိစွောဉာဏ်’။

နာမ်က ရုပ်ကို ထောက်ပဲ့၊ ရုပ်က နာမ်ကို ထောက်ပဲ့၊ ဝေဒနာက ရုပ်ကြီး အလုပ်လုပ်နေတာဟာ ဖြစ်မြောက်ပါတယ်။ ခိုင်းတဲ့အတိုင်း လုပ်ပါတယ်လို့ အဓိပ္ပာယ်ဖော်ပေးတာ။ ဒီလိုပဲ စိတ်က ခိုင်းလိုက်တယ်။ ‘စကားပြောလိုက်စမ်း’၊ လက်မြောက်လိုက်၊ ခြေမြောက်လိုက်၊ လမ်းလျှောက်လိုက်၊ ခိုင်းသမျှတွေကို ရုပ်ကနေပြီး နာမ်ခန္ဓာရဲ့အလုပ် လုပ်ရတယ်။ ဒီလို ရုပ်

## မဂ္ဂဖလသမ္မာဒီပြို

နာမ်နှစ်ပါးတို့ အပြန်အလှန် ဆက်သွယ်ပူးပေါင်းပြီး အထောက်အပံ့ ပေးနေတာ။ အဲဒါ ‘ပစ္စယရိုဂ္ဂဘဉ�က်’ဖြစ်ပေါ်အောင် ဆင်ခြင်တတ်လာ ပါတယ်။

တစ်မျိုးကတစ်မျိုး ထောက်ပံ့ပုံး တောာက်ပံ့နည်းလေးတွေကို ပိုင်း ပိုင်းမြားမြား ဉာဏ်ကမြင်တာ။ အားလုံးခြုံငံသုံးသပ်တော့ ရှုပ်ခန္ဓာလည်း ရှုပ်ခန္ဓာအလုပ်၊ နာမ်ခန္ဓာလည်း နာမ်ခန္ဓာအလုပ်၊ သူတို့လုပ်နေတာ အုမှန်ပါပဲလားလို့ ခြုံငံသုံးသပ်တဲ့ဉာဏ်ဟာ ‘သမ္မာနဉာဏ်’ ဖြစ်ပေါ်စေ ပါတယ်။

အဲဒါလို့ ခြုံငံသုံးသပ်ပြီးနေတဲ့အခါ ခန္ဓာဝါးပါးစလုံးဟာ မရပ်မနား သူတာဝန်နဲ့ သူအလုပ်ကျေပွန်အောင် သူတို့ လုပ်ကြရတယ်။ မကျေပွန်လို့ မရပါ။ ခန္ဓာဝါးပါးက ကျေကျေပွန်ပွန် အလုပ်လုပ်နေတာ။ ဒီသဘော ထဲမှာ အလုပ်ဆိုတာ လုပ်ရင် ပေါ်လာတဲ့ စွမ်းအားတွေ အလုပ်လုပ်လိုက်၊ ပြီးရင် ပျောက်သွားလိုက်။ ဒီသဘောမှာ စွမ်းအား အလုပ်လုပ်ပုံကို သေ သေချာချာသိအောင်၊ ရှုပက္ခနာ အလုပ်လုပ်ရင်လည်း စွမ်းအားနှင့်။ ဒီစွမ်းအားလေးက သူရဲ့အားထုတ်မှုကြောင့် ထွက်ပေါ်လာတယ်။ အလုပ်လုပ်တယ်။ ပျောက်တယ်။ ထွက်ပေါ်လာတာကို ‘ဥပ္ပါဒ’၊ အလုပ်လုပ်နေတဲ့ စဉ်ဆက်မပြတ် သွားနေတာ ‘ဋီတီ’၊ ပျောက်သွားတာက ‘ဘင်’။ ဒီ ဥပ္ပါဒ ဋီတီ ဘင်သဘောနဲ့ အလုပ်ကိုလုပ်ရတာ၊ သခ္မာရာ။ အဲဒါဟာ ရှုပက္ခနာ လုပ်သလို ဝေဒနာက္ခနာလည်း ဒီလိုပဲ လုပ်တာပဲ။ ခံစားမှုလေးဟာ ဒုက္ခ ဝေဒနာဖြစ်တယ်။ ဒုက္ခဝေဒနာ ပေါ်လာတယ်။ တည်နေတယ်။ ပျောက်တယ်။ သူခဝေဒနာလည်း ပေါ်လာတယ်။ တည်နေတယ်။ ပျောက်တယ်။

ဒီလို ဥပါဒ် နှင့် ဘင်နှင့်ပဲ သူတို့ အလုပ်တွေလုပ်နေရပါလားလို့ ပညာ ဉာဏ်နဲ့ သိတာပါ။

ဒီလို သိလာတဲ့အခါကျတော့ ဒီခန္ဓာဝါးပါးဟာ တည်မြှတဲ့သ ဘောနဲ့ လုပ်လို့မရဘူး။ မတည်မမြှတဲ့သဘောနဲ့ အလုပ်တွေလုပ်နေရ တာလို့ သိတယ်။ မမြှေသာသဘောနဲ့ အလုပ်လုပ်နေရသာ ခန္ဓာဝါးပါး လို့ သိတာပါ။ ဒီ ခန္ဓာဝါးပါးစက်ကြီးဟာ အမြှတမ်းလိုအပ်တယ်။ အမြ တမ်း ချို့ယွင်းတယ်။ ခန္ဓာကိုယ်ကြီးကို စဉ်ဆက်မပြတ် အစာတွေထည့် ပေးရတယ်။ အခဲကိုလည်း ပေးရတယ်။ Liquid ကိုလည်း ပေးရတယ်။ ဒါတင်မကဘူး။ Gas လည်း ပေးရတယ်။ လေလည်း ပေးရတယ်။ သူတို့ ပေးနေလို့ သူတို့ရနေတုန်း အလုပ်လုပ်တာ။ မရဘူးဆိုရင် ရပ်မယ်။ ဒီ ထိအောင် အမြှေခြိမ်းခြောက်နေတာ။ ရွှေပက္ခနာကလည်း သူလိုတာ မရ ရင် ရပ်မယ်။ အမြှတမ်း ခြိမ်းခြောက်ပါတယ်။ ထိုအတူပဲ အခြားအခြား နာမ်ခန္ဓာလေးပါးကလည်း သူတို့ရရမယ့် အထောက်အပဲ မရရင် သူတို့ ရပ်မှုပါ။

ဒီလိုစက်က အမြှတမ်း ခြိမ်းခြောက်မှုနှင့် အလုပ်လုပ်နေရတဲ့ ဘဝဆိုတာဟာ ကောင်းတဲ့ဘဝ Perfect ခေါ်တဲ့ ပြည့်စုတဲ့ဘဝ မဟုတ်ပါ။ မပြည့်စုပါ။ အမြှတမ်း ဖြည့်ပေးနေရတယ်။ အမြှတမ်း ခြိမ်းခြောက်နေ တယ်။ သေခြင်းတရားနဲ့ ခြိမ်းခြောက်နေတယ်။ ဒီလိုဖြစ်နေတဲ့ သဘောကို မြင်မှ ဒီဘဝ ယန်ရားကြီးဟာ အကောင်းနှင့်လည်နိုင်တာမဟုတ်။ အ ပျက်နဲ့ လည်နိုင်တာလို့ သိတာပါ။ အဲဒီဉာဏ် ‘ဘင်္ဂဉာဏ်’။ အဲဒီ အပျက်နဲ့ လည်နေရတဲ့ ခန္ဓာဝါးပါးကြီးနဲ့ သွားနေရတဲ့ဘဝ အလွန်ဘေးရန်ကြီးပါ

## ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

လားလို့ အမြင်မှန်ကို သိတာပါ။

ဘေးရန်တိုးတဲ့ ဘဝစက်တိုး လည်နေတာဟာ အကျိုးရှိလား၊ အကျိုးမရှိပါ။ အကျိုးမရှိတဲ့ ဘဝစက်တိုး လည်နေတာကို တွယ်တာနေ လိုလည်း ဘာမှုမထူးပါ။ ဒီလည်နေတဲ့စက်တဲ့က မရပ်မနား လူပ်ရွားနေတဲ့ သခ္ပါရတဲ့က ထွက်နိုင်တဲ့လမ်း မရှိဘူးလား။ မထွက်ရရင် အမြတ်မျိုး မြို့မြို့နေလို့ ထွက်ချင်တယ်။ ဒီစက်ယန္တရားတိုး လည်ပတ်နေတဲ့ သခ္ပါရ လောကတဲ့က ထွက်ချင်လည်း ထွက်ချင်တဲ့စိတ်တွေ ပညာကပေးတာ။ အဲဒီလို့ ပညာကပေးတဲ့ စိတ်အထိ ထွက်ချင်တယ်ဆိုတဲ့ 'မူစိတုကမျတာ ဉာဏ်'အထိ ဘဝဘေးအန္တရာယ်ကို မြင်လာပါတယ်။

နောက်တစ်ဆင့်တက်ပြီး ဉာဏ်ကိုသုံးတာ။ ဒီသခ္ပါရတွေ ရှင်ရေးလုပ်နေတာဆိုတာကို သခ္ပါရအကြောင်းကို ဉာဏ်နှင့်ဖြန့်ပြီး ဆင်ခြင်တာ။ ပထမက ခန္ဓာဝါးပါးကို ဆင်ခြင်တာ။ အခုက ခန္ဓာဝါးပါး အလုပ်လုပ်နေတဲ့ သခ္ပါရကို ဆင်ခြင်တာပါ။ ခန္ဓာဝါးပါးရှိရင် အလုပ်က လုပ်နေရမှာ။ 'အလုပ်သဘောနဲ့ နေတာဟာ အလုပ်ပဲ့' အလုပ်သဘောနဲ့ လုပ်နေရတဲ့ အလုပ်ဟာ သူအလုပ်သူ လုပ်တာပါ။ ရုပ်ကွန်ဗာက ရုပ်ကွန်ဗာလုပ်လုပ်တယ်။ ဝေဒနာကွန်ဗာက ဝေဒနာကွန်ဗာအလုပ် လုပ်တယ်။ သူအလုပ်သူ လုပ်နေတာကို ကိုယ်ကနေပြီးတော့ စိုးရိမ်နေ၊ ပူးပိုင်နေရင်လည်းပဲ စိုးရိမ်ပူးပိုင်တာပဲ ရှိမယ်။ သူအလုပ်ကို သူလုပ်မှန်း သဘောအတိုင်း လက်ခံရင် အလုပ်လုပ်နေတဲ့ ခန္ဓာဝါးပါးဟာ ဒီလိုပါပဲလားလို့ လက်ခံလိုက်တော့ သဘာဝအတိုင်းပဲ ဒီခန္ဓာနှင့် ဒီသခ္ပါရကို လက်ခံလိုက်တဲ့အခါ သခ္ပါရပေါ်မှာ သဘာဝကျကျ ယူလိုက်တော့ သခ္ပါရအပေါ်မှာ ကြောက်

လည်း မကြောက်၊ တွယ်လည်းမတွယ်တာ ဖြစ်သွားပါတယ်။ အဲဒါကို ‘သခ္မာရှုပေက္ခာဉ်’ ခေါ်တယ်။

ဒီသခ္မာရှုပေက္ခာဉ် ပြီးတော့မှ ဒါတွေအားလုံး မြှင့်သုံးသပ်လိုက်တော့ ‘အနုလောမ’ ဉာဏ်ကို ရှုမြင်သုံးသပ် သိရပါတယ်။ ဒီခန္ဓာဝါးပါး၏ လုပ်ငန်သဘာဝတွေအပေါ်မှာ ဖက်ထားတဲ့ တွယ်ဖက်မှုကို ချုရမယ်။ ဒီလို တွယ်ဖက်မှုကို ချဖို့လိုပါတယ်ဆိုတာ သိလာတော့ ဘေးအန္တရာယ်များတဲ့ ခန္ဓာဝါးပါးကို တွယ်ဖက်မှုကို ချပါတယ်။ ဥပမာ ပေးထားတာက အမေတစ်ယောက်က ဒုက္ခတွေရောက်လို ပြေးကြ၊ လွှားကြတဲ့အတဲ့မှာ သားလေးတစ်ယောက်ကိုတွေ့တော့ ပွဲပိုက်ပြီးတော့ ယူလာတယ်။ သူ့သားမှတ်လို ဒီဘေးရန်တွေထဲက ပွဲချိလာတာ။ သူက သူကလေးလည်း မဟုတ်ပါလားလို သိလာတယ်။ သူများသားလေး ခိုးလာတာပါလားလို သူများက စွဲပွဲမှုလည်း တွေးမြှုပြန်တော့ ကဲ-မတတ်နိုင်ဘူးလို ဆိုပြီးတော့ ကလေးကို ချရတယ်။ ဘာဖြစ်လို ချရတာလဲ။ သူပိုင်မဟုတ်မှန်း သိလို။ ပြီးတော့ သူများက စွဲပွဲမှုစိုးလို အဲဒီလိုချလိုက်တာ။ အဲဒီလို ချလိုက်တဲ့ ဉာဏ်၊ ‘အနုလောမဉာဏ်’။ ဘာကိုချလိုက်တာတုန်း၊ ခန္ဓာဝါးပါးကို မပိုင်မှန်းသိလို ချလိုက်တာပါ။

အဲဒီ အနုလောမဉာဏ်က ချလိုက်တဲ့အခါကျတော့ ချပြီးရင်တစ်ဆင့် ကြည့်လိုက်တဲ့အခါ သူဘယ်ရောက်နေလဲဆိုတာ။ လမ်းဆုံးလမ်း၊ လမ်းလေးခွဲမှာ သူရပ်နေပြီဆိုတာကို သိတာ။ ဒီအခါကျမှ သူများရဲ့ ဘေးရန်ကလွှတ်ဖို့ လမ်းရှိလားကြည့်တော့ လမ်းတွေတယ်။ ဒီလမ်းကတော့ ဘေးရန်က လွှတ်ဖို့လမ်းပဲလို သိလိုက်တဲ့အခါကျတော့ အဲဒီလမ်း

## ဆရာတိုးပြီးငွေးအောင် (မဟာသွေ့မွှေ့အောင်တိကစ္စ)

ပေါ်တက်လိုက်တယ်။ လမ်းပေါ်ကိုတက်လိုက်တဲ့ ဉာဏ်ကို ‘မဂ္ဂဉာဏ်’လို ခေါ်တယ်။

လုံခြုံတဲ့နေရာလေးရောက်လို့ လုံခြုံတဲ့နေရာလေးကျတော့ လုံလုံ ခြုံခြုံလေးနဲ့ ဘေးရန်ကင်းသွားတယ်ဆိုတာလေးကို ခံစားနေရတာက ‘ဖိုလ်ဉာဏ်’။ အဲဒီလို ဉာဏ်စဉ်တွေ အဆင့်ဆင့်တက်လာတာ။ အဲဒီလို သိမှ ဘာရဲ့သဘာကို သိတာတူနဲ့ ‘မဂ္ဂယလ်’။ မဂ္ဂဉာဏ် ဖိုလ်ဉာဏ်တို့၏ လမ်းစဉ်ကို ပိုင်းခြား၍ သိသော ပညာ၊ အမှုန်ကိုသိသော ပညာ။

ဒါကို သမ္မတဒိဋ္ဌဉာဏ်လို့ ခေါ်ပါတယ်။ ဒါကိုရဖို့ ကြီးစားရတာပါ။ အခု သုတမယနဲ့ သိပါတယ်။ ထပ်၍ထပ်၍ စိန္တာမယနဲ့ ပွားပါ။ နောက်ဆုံး ဘာဝနာမယနဲ့ အဟုတ်တော်အောင် ချေဖျက်ပါ။ ဇွဲရှိရှိ၍ အစွဲအလမ်း ကြီးကြီးနဲ့ ကျေပျက်အောင်လုပ်ပါ။ ကျွန်ုတော်တို့၏အလုပ် ဖြစ်ပါတယ်။ အခုရထားတဲ့ သုတမယ၊ စိန္တာမယကို အခြေခံ၍ ဘာဝနာများကို လုပ်ပြီး တော့ မိမိမှာတွယ်ကပ်နေသော အစွဲပါဒိန်များကို ပျက်အောင်၊ ကျေ အောင်၊ ချေနိုင်၊ ဇွဲနိုင်အောင် သွှေ့၍ သတိ၊ ဝိရိယနှင့် ကြီးစားအားထုတ် ကြပါသို့စို့။

သာဓာ၊ သာဓာ၊ သာဓာ။